



Date: 29 July 2022
Place: Parliament of South Australia
Speech by Lu Lu Htet

Hello everyone. My name is Lu Lu and thank you for joining us here today. We all know why we gather here today. But I would still like to highlight that we are here for the unlawful execution of political prisoners and a fairly elected parliament member of Myanmar who is just like the people in this building behind us.

Today, I have two requests. One for my fellow Myanmar and one for our Australian friends and the Australian Government.

It has been almost one and half years since the coup and the world has forgotten about Myanmar and its people who are still suffering under the military regime. Some of our foreign friends even asked that “Is it still going on? I thought it was finished”. While the rest of the world is going on, the military is even more daring to commit crimes against humanity to the stage now that they killed fairly elected parliament members like Ko Phyo Zayar Thaw.

As a country, like Australia, which values human rights and democracy, I would like to request the Australian government to recognise our “National Unity Government (NUG) of Myanmar” officially in order to help effectively.

For Our Australian Friends, I just want to inform you that there are ways you can help directly to our revolution. You don't have to even donate the money in your own pocket. Just spare some of your time and get entertained and help us at the same time. If you want to know how to do that, you can ask any Burmese friends of yours or ask me.

And for my fellow Myanmar friends, I will speak in Burmese.

ကျွန်မတို့နိုင်ငံဟာ အခုဆိုရင် အကြမ်းဖက်သမားတွေ အနုကြမ်းစီးထားတာ ၂နှစ်နီးပါးရှိနေပြီ။

အဲ့လို လူမျိုးတွေလက်ထဲမှာ နိုင်ငံဟာ အရမ်းကို ဆုတ်ပြတ်နေပြီ။ ကြာလာတာနဲ့အမျှ သွေးအေးသွားတဲ့ လူတွေရှိသလို အစကတည်းက ကိုယ်နဲ့မဆိုင်သလိုနေနေကြတဲ့ သူတွေလဲရှိတယ်။ ကျွန်မ ပြောချင်တာက အခုဆို ကုန်ဈေးနှုန်းတွေတက်၊ ကလေးတွေ ပညာရေးတွေ ရပ်၊ ဘဏ်စနစ်တွေပျက်စီး ဘဝ အာမခံချက်တွေ မရှိကြတော့ဘူး။

အားလုံးက ပြည်ပမှာဆိုပေမဲ့ ကျွန်မတို့ရဲ့ မိသားစု အမျိုး သူငယ်ချင်းတွေ ကျန်ခဲ့မှာပဲ။ ကိုယ်နဲ့ မဆိုင်သလို နေနေလို့မရဘူး။ နိုင်ငံရေးက ကိုယ့်ဆီ တနည်းနည်းနဲ့ ပတ်သတ်နေတာပဲ။ အဆုံးစွန်ဆုံး မြန်မာ အစားအစာလေး စားဖို့တောင် မြန်မာပြည်က ဒေသထွက်ကုန်လေး လိုချင်လို့တောင် ဒီ စကစ ရှိနေသမျှ ဘာမှ လွယ်ကူတော့မှာ မဟုတ်ဘူး။

ဒါကြောင့် တော်လှန်ရေးမှာပါဝင်ဖို့က လူသားတိုင်းရဲ့ တာဝန်ဖြစ်သလို အထူး သဖြင့် ကျွန်မတို့လို မြန်မာ တိုင်းရင်းသား လူမျိုးတိုင်းရဲ့ တာဝန်ဖြစ်တယ်။

"လေဆန်ကို ဖြတ်ကျော်နေတဲ့ အချိန်မှာ နားလိုက်ရင် နောက်ကိုပြန်ရောက်သွားနိုင်လို့ ကျွန်မတို့ အတောင်တွေညောင်းနေလဲ ဆက်လက်ပျံသန်းနေရမှာပဲ။"

အချုပ်အနေနဲ့ ရုပ်ရှင် သရုပ်ဆောင် ဒေါင်း ပြောခဲ့သလို
"အရှုံးမပေးသရွေ့ ငါတို့နိုင်တယ်" ဆိုပြီးတော့ အားလုံးကို သတိပေးချင်ပါတယ်။

Thank you for giving me opportunity for the speech.